



ပြည်တွင်းရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူများအတွက် လမ်းညွှန်စာအုပ်



၁။ မိတ်ဆက်ခြင်း

ဥရောပသမဂ္ဂမှထောက်ပံ့ပေးခြင်းဖြင့် ဆောင်ရွက်နေသည့် (STEP Democracy - ရှေ့သို့မြန်မာ) အစီအစဉ်သည် အားလုံးပါဝင်သော၊ ငြိမ်းချမ်းသော၊ ယုံကြည်ရသော ရွေးကောက်ပွဲဖြစ်စဉ်များအတွက် ထောက်ပံ့ကူညီပေးပြီး၊ မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအားကောင်းလာစေရန်အတွက် သက်ဆိုင်သည့်အဖွဲ့အစည်းများ၏ စွမ်းဆောင်ရည်ကိုမြှင့်တင်ပေးသည်။ ကျွန်ုပ်တို့သည် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးတွင်ပါဝင်သော နိုင်ငံတော်အဆင့် နှင့် တိုင်းဒေသကြီး/ပြည်နယ်အဆင့်ရှိ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၊ နိုင်ငံရေးပါတီများ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများနှင့် တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များ၊ မဲဆန္ဒရှင်များနှင့် ပထမဆုံးအကြိမ်မဲပေးမည့်သူများအား ပိုမိုပူးပေါင်း ပါဝင်သော၊ ပွင့်လင်းမြင်သာသော၊ တာဝန်ခံမှုရှိသော၊ အားလုံးပါဝင်ပြီး ပါဝင်ဆောင်ရွက်သူများ၏ လိုအပ်ချက်များနှင့် ထင်ဟပ်စေနိုင်ရန်အတွက် ထောက်ပံ့လျက်ရှိပါသည်။ ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲအတွက် ပြင်ဆင်ဆောင်ရွက်မှုများအား ပံ့ပိုးနိုင်ရန်အလို့ငှာ STEP Democracy- ရှေ့သို့မြန်မာ အစီအစဉ်သည် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ထုတ်ဝေထားသော အရင်းအမြစ်များကို ကိုးကား၍ ယခု ပြည်တွင်း ရွေးကောက်ပွဲလေ့လာသူများအတွက် ရွေးကောက်ပွဲလေ့လာသူများအတွက်လမ်းညွှန်စာအုပ်အား ထုတ်ဝေနိုင်ရန် ပံ့ပိုးကူညီထားပါသည်။



၂။ နိုင်ငံသားစောင့်ကြည့်လေ့လာရေး၏ အကျိုးသက်ရောက်မှု

ကမ္ဘာအဝှမ်းတွင် ပါတီစွဲကင်းသော နိုင်ငံသားများ၏ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာမှုများက ရွေးကောက်ပွဲအပေါ်တွင် ပြည်သူများယုံကြည်မှုကို မြင့်တင်စေသကဲ့သို့ ရွေးကောက်ပွဲများ၏ ဂုဏ်သိက္ခာ ကိုလည်း မြှင့်တင်ပေးသည်။ ရွေးကောက်ပွဲဆိုင်ရာ မမှန်ကန်မှုများနှင့် လိုအပ်သလို ထိန်းချုပ်လှည့်စားမှုများမှ တားဆီးပေးနိုင်သည်။ ယင်းသည် ပြည်သူများကို ရွေးကောက်ပွဲပြည့်စုံမှန်ကန်ရေးနှင့် စပ်လျဉ်းသည့် အရေးကြီး သတင်းအချက်အလက်များဖြင့် ပံ့ပိုးနိုင်သကဲ့သို့ အနာဂတ်တွင် ရွေးကောက်ပွဲ လုပ်ငန်းစဉ်ကြီး တိုးတတ်ကောင်းမွန်ရေးအတွက် အကြံပြုချက်များဖြင့်လည်း ပံ့ပိုးပေးသည်။ ပို၍အရေးကြီးသောအချက်မှာ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာခြင်းဖြင့် နိုင်ငံသားများကို ၎င်းတို့၏ ရွေးကောက်ပွဲလုပ်ငန်းစဉ်တွင် အရေးကြီး သော နေရာမှ ပါဝင်ခွင့်ရရှိစေခြင်းဖြစ်သည်။



၃။ ပါတီစွဲကင်းသော ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူ နိုင်ငံသားများ၏ အခန်းကဏ္ဍ

ရွေးကောက်ပွဲအပေါ်တွင်လွတ်လပ်၍ အမှီအခိုကင်းသော၊ ပါတီစွဲကင်းသော၊ သမာသမတ်ကျသော အကဲဖြတ်စိစစ်မှုများပြုလုပ်ရန် အလို့ငှာ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူများသည် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်သည်။ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူများသည် ရွေးကောက်ပွဲများတွင် နိုင်ငံသားများ အားလုံး ပါဝင်ခွင့်ရရေးအတွက် လုပ်ဆောင်သင့်သည်။ ပါတီစွဲကင်းသည့်မှုကို ထိန်းသိမ်းရန် ရွေးကောက်ပွဲများတွင် နိုင်ငံရေးပါတီများ၊ လွှတ်တော်ကိုယ်စားလှယ်လောင်းများနှင့် အနှောင်အဖွဲ့ကင်းလွတ်စွာ နေသင့်သကဲ့သို့ တာဝန်ထမ်းဆောင်နေစဉ်တစ်လျှောက် ပုဂ္ဂိုလ်စွဲကင်းရှင်းစေရန်လည်း တိကျတင်းကျပ်စွာ ထိန်းသိမ်းသင့်သည်။ ရွေးကောက်ပွဲပေါ်တွင် မိမိ၏ ထင်မြင်ယူဆချက်များလွတ်လပ်၍ အမှီအခိုကင်းစေရန် အတွက် ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူများသည် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် ကော်မရှင်အဖွဲ့ခွဲတို့၏ ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်း အကောင်အထည်ဖော်မှုများတွင် ဝင်ရောက်ပါဝင် စွက်ဖက်ခြင်း မပြုသင့်ပါ။



၄။ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့အစည်းများအတွက် ကမ္ဘာလုံးဆိုင်ရာ အလေ့အထကောင်းများ

- အစိုးရနှင့် နိုင်ငံရေးပါတီများထံမှ လွတ်လပ်၍ အမှီအခိုကင်းခြင်း၊
- (ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူများအသုံးပြုမည့် စောင့်ကြည့်လေ့လာရမည့် လုပ်ငန်းဇယား (Checklists) နှင့် တွေ့ရှိချက်များကိုရယူခြင်း၊ သရုပ်ခွဲလေ့လာခြင်းနည်းလမ်းများအပါအဝင်) ရွေးကောက်ပွဲ၏ အစစ်အမှန် ပုံရိပ်ကိုထင်ဟပ်ပြသနိုင်မည့် စောင့်ကြည့်လေ့လာခြင်း နည်းစနစ်ကောင်းများကို ရေးဆွဲဖော်ထုတ်အသုံးပြုခြင်း၊
- အခြားဘက်မလိုက်သော ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေး အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊
- ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးလုပ်အားပေးများကို ၎င်းတို့၏တာဝန်များမစတင်မီ လိုက်နာရမည့် ကျင့်ဝတ်များ၊ စောင့်ကြည့်လေ့လာရမည့် နည်းစနစ်များနှင့် ရွေးကောက်ပွဲဆိုင်ရာလုပ်ထုံးလုပ်နည်းများ၊ စည်းမျဉ်းစည်းကမ်းများကို သင်ကြားပို့ချထားပေးခြင်း၊
- သမာသမတ်ကျပြီး မှန်ကန်တိကျမှုရှိသည့်တွေ့ရှိချက်များကို အစီရင်ခံရမည်။ ထိုသို့ အစီရင်ခံရာတွင် မိမိ၏ ထင်မြင်ယူဆချက်များပေါ်အခြေမခံဘဲ အမှန်တကယ်လေ့လာတွေ့ရှိသည့် အချက်များကို အခြေခံရမည်။ ရွေးကောက်ပွဲဖြစ်စဉ်၏ အနုတ်လက္ခဏာဆောင်သည့် အားနည်းချက်များကို ဖော်ထုတ်လှစ်ဟပြု သကဲ့သို့ အပေါင်းလက္ခဏာဆောင်သည့် အားသာချက်များကိုလည်း အသိအမှတ်ပြု ဖော်ပြရန် လိုပါသည်။



၅။ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူများအတွက် ကမ္ဘာလုံးဆိုင်ရာ အခြေခံ စံနှုန်းများ

- ပါတီစွဲကင်းရေး တိကျစွာ ထိန်းသိမ်းရန်၊
- မကြမ်းမဖက်သည့်မူ မြှင့်တင်ရန်၊
- ဥပဒေများနှင့် နိုင်ငံသားများ၏ မဲပေးပိုင်ခွင့်၊ ရွေးကောက်ခံပိုင်ခွင့်များအား လေးစားလိုက်နာရန်၊
- အဆင့်အားလုံးရှိ ရွေးကောက်ပွဲဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များ၏ အခန်းကဏ္ဍကို အသိအမှတ်ပြုပြီး ၎င်းတို့၏ အလုပ်ကိုဝင်ရောက်စွက်ဖက်ခြင်း မပြုရန်၊
- မဲဆန္ဒရှင်များအားလုံး၏ လျှို့ဝှက်စွာမဲပေးပိုင်ခွင့်နှင့် ရွေးကောက်ပွဲများတွင် ပါဝင်ဆင်နွှဲခွင့်ကို ကာကွယ်ပေးရန်၊
- နိုင်ငံရေးပါတီများနှင့် လွှတ်တော်ကိုယ်စားလှယ်လောင်းများအားလုံး ရွေးကောက်ပွဲများတွင် ပါဝင် ဆင်နွှဲခွင့်ကို ကာကွယ်ပေးရန်၊
- ရွေးကောက်ပွဲများမှ အပေါင်းလက္ခဏာဆောင်သောတွေ့ရှိချက်များနှင့် အနုတ်သဘောဆောင်သော လေ့လာတွေ့ရှိချက်များပေါ်တွင် သမာသမတ်ကျပြီး မှန်ကန်တိကျသည့် အစီရင်ခံစာများ ပေးပို့ရန်။



၆။ စောင့်ကြည့်လေ့လာသူများအတွက် လက်တွေ့ကျသည် အကြံပြု ချက်များ

ရွေးကောက်ပွဲနေ့မတိုင်မီတွင်

- ရွေးကောက်ပွဲနေ့တွင် ပြဿနာတစ်စုံတစ်ရာဖြစ်ပေါ်ပါက သို့မဟုတ် မေးခွန်းများရှိပါက ဆက်သွယ်ရန် ပုဂ္ဂိုလ်၊ ဆက်သွယ်ရမည့် ဖုန်းနံပါတ်စသည်ကို သိရှိနေပါရန်၊
- မိမိအဖွဲ့အစည်းမှပေးထားသော သင်ယူလေ့လာရေးအတွက် အထောက်အကူပြုပစ္စည်းများအား လေ့လာ ထားပါရန်။ (အဆိုပါ အထောက် အကူပြု ပစ္စည်းများတွင် စောင့်ကြည့်လေ့လာရမည့်လုပ်ငန်းဇယား (Checklists)၊ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူများလက်စွဲ၊ ရွေးကောက်ပွဲစောင့်ကြည့် လေ့လာသူ များ လိုက်နာရမည့် ကျင့်ဝတ်စသည်ဖြင့် ပါဝင်နိုင်သည်။)

ရွေးကောက်ပွဲနေ့တွင်

- သက်သေခံကတ်ပြားကို သယ်ဆောင်လာရန်၊
- စောင့်ကြည့်လေ့လာရေးအထောက်အကူပြုပစ္စည်းများ၊ ဘော့ပင်၊ မှတ်စုစာအုပ်၊ ရေ နှင့် စားသောက် ဖွယ်ရာများကို သယ်ဆောင်လာရန်၊
- လက်ကိုင်ဖုန်း သို့မဟုတ် လိုအပ်ပါက အဖွဲ့အစည်းအား ဆက်သွယ်ရန် အစီအမံတစ်ခုခု ပြင်ဆင်ထားရန်၊
- မဲရုံမှူးနှင့် မဲရုံအဖွဲ့အဝင်များနှင့် မိမိကိုယ်ကို မိတ်ဆက်ထားရန်၊
- မဲရုံအတွင်းဖြစ်စဉ်များတွင် သာမက မဲရုံပတ်ဝန်းကျင်တွင် ဖြစ်ပေါ်နေသည့် အခြေအနေများကိုလည်း နီးကြားမှုရှိရန်၊

- ဖြစ်ပေါ်နိုင်သည့် လုံခြုံရေးပြဿနာများကိုလည်း သတိရှိရန်၊
- ကော်မရှင်မှ ထုတ်ပြန်ထားသော ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူများလိုက်နာရမည့် ကျင့်ဝတ်များကို လိုက်နာရန် အမှတ်ရပြီး ရွေးကောက်ပွဲနေ့တစ်လျှောက်လုံး ဘက်လိုက်မှုမရှိဘဲ သမာသမတ်ကျကျ ပြုမူဆောင်ရွက်ရန်၊
- မိမိ၏ တွေ့ရှိချက်များကို မိမိအဖွဲ့အစည်း၏ လမ်းညွှန်ချက်များအတိုင်း ပြန်လည်တင်ပြရန်။



၇။ ရွေးကောက်ပွဲစောင့်ကြည့် လေ့လာသူများအတွက် အသုံးဝင်မည့် အရင်းအမြစ်များ-

၁။ ပြည်တွင်းရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူများ၏ ကျင့်ဝတ် နှင့် ရွေးကောက်ပွဲလေ့လာစောင့်ကြည့်ခြင်းဆိုင်ရာ လုပ်ငန်းလမ်းညွှန်များ

၁.၁။ ပြည်တွင်းရွေးကောက်ပွဲလေ့လာသူများ အတွက် လေ့လာခြင်းဆိုင်ရာ လုပ်ငန်း လမ်းညွှန် နှင့် ပြည်တွင်း ရွေးကောက်ပွဲလေ့လာသူများ၏ ကျင့်ဝတ်များ- International IDEA မှ ရှေ့သို့မြန်မာ အစီအစဉ်ဖြင့်ပြုစုထုတ်ဝေထားသည်။ (ဖွင့်ရန်လင့်Link:https://intuneidea-my.sharepoint.com/:b:/g/personal/p_kyaw_idea_int/Ef6kc6x7N2JMuM2xqlG7BoBz7p5EBS6OSg4-hkvwbjYdQ?e=lobLOT)

၂။ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ၊ မဲဆန္ဒနယ်မြေများ

၂.၁။ တိုင်းရင်းလူမျိုးလွှတ်တော်ကိုယ်စားလှယ် မဲဆန္ဒနယ်မြေပုံ (ဖွင့်ရန်လင့်Link: https://intuneidea-my.sharepoint.com/:i:/g/personal/p_kyaw_idea_int/EY0HuXGdKtIOj4Sd3b6BRRsB32MIZY0EsPA5itPER8jcEw?e=h8WJIs)

၂.၂။ အမျိုးသားလွှတ်တော်မဲဆန္ဒနယ်မြေပုံ (ဖွင့်ရန်လင့်Link: https://intuneidea-my.sharepoint.com/:b:/g/personal/p_kyaw_idea_int/EYIJae_okh5Pq7CCFmYvj0YBkuiA86wvddo5jIsorvRxlQ?e=VJfQ3o)

၂.၃။ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မြေပုံ (ဖွင့်ရန်လင့်Link: https://intuneidea-my.sharepoint.com/:b:/g/personal/p_kyaw_idea_int/ESu8VJWHJytAl0vsayXdzpcBsVO1MKS6tC42sHglwo11SQ?e=c9FYSC)

၂.၄။ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်မြေပုံ (ဖွင့်ရန်လင့်Link: https://intuneidea-my.sharepoint.com/:b:/g/personal/p_kyaw_idea_int/EWNQN4Me6vtOicZy10qpTCYBiLEF_5a2S0rua0uL8UWFIA?e=tE5h4s)

၃။ လက်ရှိ ရွေးကောက်ပွဲနည်းဥပဒေများ (၂၀၂၀ ခုနှစ်၊ ဇွန်လ အထိ ပြင်ဆင်ပြီး)

၃.၁။ အမျိုးသားလွှတ်တော်ရွေးကောက်ပွဲနည်းဥပဒေ-၂၀၂၀ ခုနှစ် (ဖွင့်ရန်လင့်Link: https://intuneidea-my.sharepoint.com/:w:/g/personal/p_kyaw_idea_int/EZedj_9SmeFCvf_1L_wm_wEBxMZ8WfqZ_WU0mNylleWeow?e=iRitdv)

၃.၂။ လွှတ်တော်ရွေးကောက်ပွဲနည်းဥပဒေများ နှိုင်းယှဉ်ချက် - ဩဂုတ်လ၊ ၂၀၂၀ ခုနှစ် (ဖွင့်ရန်လင့်Link: <https://intuneidea->

my.sharepoint.com/:w:/g/personal/p_kyaw_idea_int/EVkd1eVFAJxKuWbggA2VPckBwhxs8MCjxhttR3KQUJ0Gzg?e=4oD1E9)

၃.၃။ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း နည်းဥပဒေ (ဖွင့်ရန်လင့်Link: https://intuneidea-my.sharepoint.com/:w:/g/personal/p_kyaw_idea_int/Eb_zRBMiSodKice1w2iCrX8BS5luEJYITvGLoV6UxWesKA?e=hE02IG)

၃.၄။ ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲနည်းဥပဒေ-၂၀၂၀ ခုနှစ် (ဖွင့်ရန်လင့်Link: https://intuneidea-my.sharepoint.com/:w:/g/personal/p_kyaw_idea_int/EcOj7ANO-FRAvzPCIREO98IBsHeOYcyBISouYmFEgbGb3g?e=dX9zu7)

၃.၅။ တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်ရွေးကောက်ပွဲနည်းဥပဒေ - ၂၀၂၀ ခုနှစ် (ဖွင့်ရန်လင့်Link: https://intuneidea-my.sharepoint.com/:w:/g/personal/p_kyaw_idea_int/EZo8VJyrmFMsjrrqbjHUhUBa18oM6bqxltoMmCWECWx6w?e=MyB4Br)

၄။ လက်ရှိ ရွေးကောက်ပွဲဥပဒေများ (၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ အထိ ပြင်ဆင်ပြီး)

၄.၁။ လွှတ်တော်ရွေးကောက်ပွဲဥပဒေများနှိုင်းယှဉ်ချက် (ဖွင့်ရန်လင့်Link:https://intuneidea-my.sharepoint.com/:b:/g/personal/p_kyaw_idea_int/EWb6r0K1GKNCo5XJU8VjLdEB7JWh68APYTM6Q0XR7g_uXA?e=6oPcNq)

၄.၂။ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ (ဖွင့်ရန်လင့်Link: https://intuneidea-my.sharepoint.com/:w:/g/personal/p_kyaw_idea_int/EaJ0gOo0kblImpRJwgUzL3wBSX6ziNmXb7trGzing_mJMg?e=eMRMWh)

၄.၃။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေ (ဖွင့်ရန်လင့်Link: https://intuneidea-my.sharepoint.com/:w:/g/personal/p_kyaw_idea_int/EciOo5Nw2_NAkX2-J4BYDRkBEbN-b97hOiCTdxoaKdoE-w?e=zTvg6y)

၅။ လက်ရှိ လုပ်ငန်းလမ်းညွှန်များ (၂၀၂၀ ခုနှစ်၊ ဇွန်လ အထိ ပြင်ဆင်ပြီး)

၅.၁။ ခရိုင်အဆင့် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၏ လုပ်ငန်းလမ်းညွှန် (ဖွင့်ရန်လင့်Link: https://intuneidea-my.sharepoint.com/:w:/g/personal/p_kyaw_idea_int/EY9CUPSEdr5BvopRm3NTbi0BjuD49Yfi1l0GEg2x2PLpFw?e=RC0iON)

၅.၂။ မဲရုံမှူးအတွက် လုပ်ငန်းလမ်းညွှန် (ဖွင့်ရန်လင့်Link: https://intuneidea-my.sharepoint.com/:w:/g/personal/p_kyaw_idea_int/ESCnHV_TXMVMtDAKDW1HEVgBdeKpWR_4ko6vb7p5sDvaYw?e=WzJbge)

၅.၃။ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ကော်မရှင်အဖွဲ့ခွဲ၏ လုပ်ငန်းလမ်းညွှန် (ဖွင့်ရန်လင့် Link: https://intuneidea-my.sharepoint.com/:w:/g/personal/p_kyaw_idea_int/EXZSKWwmkvRAip-rgv231NUBmJcF-Fz0xPGINMR1ycRfFQ?e=NtnjuG)

၅.၄။ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၏ လုပ်ငန်းလမ်းညွှန် (ဖွင့်ရန်လင့် Link: https://intuneidea-my.sharepoint.com/:w:/g/personal/p_kyaw_idea_int/ES2rrAcJOxxHrVLOLwtvgE0BtHm_SLLUYjbxrBS6hA-mOw?e=wgEUhk)

၅.၅။ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၏ လုပ်ငန်းလမ်းညွှန် (ဖွင့်ရန်လင့် Link: https://intuneidea-my.sharepoint.com/:w:/g/personal/p_kyaw_idea_int/Efk4_ybqRuErAFvou1m0z4BzqURP3xLPruZPnB515n8yQ?e=TfUVZD)

၆။ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲဆိုင်ရာ အဓိကလုပ်ငန်းစဉ်များနှင့် အချိန်ဇယား (ဖွင့်ရန်လင့် Link: https://intuneidea-my.sharepoint.com/:b:/g/personal/p_kyaw_idea_int/EeJuwteURWFAv74eEpsYoJ8BcyDx094p9ooFQFWFCiNamw?e=1l8tie)

၇။ ၂၀၂၀ ပြည့်နှစ်အထွေထွေရွေးကောက်ပွဲ သိကောင်းစရာစာတမ်း (ဖွင့်ရန်လင့် Link: https://intuneidea-my.sharepoint.com/:b:/g/personal/p_kyaw_idea_int/EXxSRnOW-stFlpLmWAb6DzoB2m5K34MboWEeT2ZaeDC-jw?e=YMquvn)

၈။ ပြည်တွင်းရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအတွက် သော့ချက်အယူအဆများနှင့် နိုင်ငံတကာ အခြေခံမူများ (ဖွင့်ရန်လင့် Link: https://intuneidea-my.sharepoint.com/:b:/g/personal/p_kyaw_idea_int/EQLlqhDei4pAmJ-k0M20EcUBnWEZnZ6L9QvfFjT1X1B5ug?e=T77E8H)

၉။ ရွေးကောက်ပွဲများအတွင်း လူမှုကွန်ရက်မီဒီယာများအား စောင့်ကြည့်လေ့လာခြင်းနှင့် ပတ်သတ်၍ အရပ်ဘက် လူမှုအဖွဲ့အစည်းများအတွက်လမ်းညွှန် (ဖွင့်ရန်လင့် Link: https://intuneidea-my.sharepoint.com/:b:/g/personal/p_kyaw_idea_int/EWLviMbHcnpKgYZIVzWZXnIBnVxRu2zPMFiYvcN3oR8_-Q?e=bN8jvB)

၁၀။ Citizen Observers - Guide for Citizen Observers on Electoral Reform (ဖွင့်ရန်လင့် Link: https://intuneidea-my.sharepoint.com/:b:/g/personal/p_kyaw_idea_int/EcwY4qCj0lIMkzhT0A60KrQBSyhkt8dVgBx5nN-H2SYeWg?e=XnUWzI)

၁၁။ STEP Democracy-ရှေ့သို့မြန်မာအစီအစဉ်အကြောင်း လက်ကမ်းစာစောင် (ဖွင့်ရန်လင့် Link: https://intuneidea-my.sharepoint.com/:b:/g/personal/p_kyaw_idea_int/EbKHylkfNPBCrP9j1WibqNQBh01QyIoRkJWLqdBrS7RqjA?e=OhJobU)



EUROPEAN UNION

ဤစာအုပ်ကို ဥရောပသမဂ္ဂ၏ ငွေကြေးပံ့ပိုးမှုဖြင့် ပြုစုထုတ်ဝေပါသည်။ အကြောင်းအရာများမှာ International IDEA အဖွဲ့၏ တာဝန်သာဖြစ်ပြီး ဥရောပသမဂ္ဂ၏ အမြင်များကို ထင်ဟပ်ဖော်ပြသည်ဟု ယတိပြတ် မဆိုနိုင်ပါ။